

ပါးချုပ် နာ <p-khyout> ①嘴子 ②笼嘴
 ပါးခွဲ့က် နာ <p-khwet> = ပါးချိုင်း
 ပါးစတားဆေးရုံ နာ <pa:s-ta:hsei:yon> [英・缅 pastear + ဆေးရုံ] 巴士德医院(以巴士德命名的专治狂犬病的医院)
 ပါးစတားရှိက် နာ <pa:s-ta:yait> [英 pasteurize] 用巴氏法消毒(或灭菌)
 ပါးဇော် နာ <p-zi'> = ပါးဇော်
 ပါးဇော်ရောင် ကာ <p-zi' yaun> = ပါးဇော်ရောင်
 ပါးဇော် နာ <b-zaun> ①口腔内的两侧 ②面颊: ~ရှိုး 以下
 颊骨 / ~ရှိုး 唾液
 ပါးဇော် နာ <b-zaun:> = ပါးဇော်
 ပါးဇုန် နာ <b-zon'> 胖胖的脸蛋: ~ထွက်သည်။ 胖得脸蛋鼓了出来。
 ပါးဇဝ် နာ <b-zat> ①嘴巴: ~အပြောသာရှိပြီးလက်တွေ့မပါဘူး။
 光说不做。②工具的嘴: ပြုတွေ့ ~老虎钳口 / လှို့သွား: ~夹钻头的钳口
 ပါးဇဝ်ကြေး နဝါ <b-zat kyan:> 说话粗鲁, 出言不逊
 ပါးဇဝ်ဂောက် နာ <b-zat g-zet/b-zat gei zet> [缅・英 ပါးဇဝ်+gazette] 口头消息, 小道消息, 流言蜚语
 ပါးစားစည်း နာ <b-zat si:> 口罩
 ပါးစားစွာ့ နဝါ <b-zat swa> 嘴很利害, 嘴尖舌利: ဒီကောင်မလောကသို့ ~တာပဲ။ 这个女孩嘴巴真利害。
 ပါးစားဆေ့ နဝါ <b-zat hsaw> 嘴快
 ပါးစားဆိုင်း နာ <b-zat hsain:> 用嘴配乐: ~ထိုးသည်။ 用嘴配乐。
 ပါးစားမိတ် နာ <b-zat n-meit> 预言
 ပါးစားပြင် နာ <b-zat pon byin> 传说, 口头文学, 口头流传的故事
 ပါးစားပေါက် နာ <b-zat paut> ①嘴 ②(喻)人口, 家庭成员
 ပါးစားပုံး နာ <b-zat pout> (讲不吉利话的)破嘴
 ပါးစားပျက် ကာ <b-zat pyet> = ခံတွေးပျက်
 ပါးစားပြင် ကာ <b-zat pyin> 张开口准备(吃或讲话): စကားပြောရှိ ~ နေသည်။ 准备开口说话。/ စားရန် ~ နေသည်။ (谑)张着嘴等吃。
 ပါးစားပွဲစား နာ <b-zat pwe: za:> 捐客, 经纪人
 ပါးစားပွဲး နာ <b-zat phon:> = ပါးစားစည်း
 ပါးစားဖွား နာ <b-zat phya:> 嘴边: ~ထွင်မေ့သွားသည်။ 话到嘴边上忘了。
 ပါးစားဖွား နဝါ <b-zat phwa> ①嘴不严 ②话多
 ပါးစားဟောင်းခေါ် ကာ <b-zat maun:khat> 传播消息, 张扬:
 ငွေ့စွဲစောင်လဲရရောတန်ယ်လုံးလျှောက်ပီး ~ ပါလေရော်။ 一拿到两千元就在全区里到处张扬。

ပါးစားယား ကာ <b-zat ya:> (想说)嘴痒: သည်အကြောင်းကိုပြောပြုလိုက်ချင်သည့်မှာ ~ ရှုံးနေပိုပေသည်။ 嘴直发痒想把这件事讲给人听。

ပါးစားဇာဝ် နာ <b-zat ya z-win> 民间传说
 ပါးစပ်သတင်း နာ <b-zat dh-din:> 口头消息, 流言, 小道消息
 ပါးစပ်သနားနတ်ပစ် ကာ <b-zat th-nat pyit> 吹牛
 ပါးစပ်သ ကာ <b-zat ha'> 张嘴: ~လိုက်တာနဲ့အုပ်အထိမြင်တယ်။ 一张嘴就知道你要说什么。
 ပါးစပ်သယားလောင်း ကာဝါ <b-zat haun: laun:> ①张口结舌, 目瞪口呆: အံ့ဖုတိုး ~ ဖြစ်သွားသည်။ 惊得目瞪口呆。
 ②张着嘴巴: ~ခေါ်ကြည့်နေသည်။ 张大嘴巴呆望着。
 ပါးစပ်အုပ်းပြု ကာ <b-zat a-sun: pya'> 嘴上逞能
 ပါးစပ်အဟောင်းသား ကာဝါ <b-zat a-haun: dha:> 张口结舌, 目瞪口呆
 ပါးစပ်အုပ် နာ <b-zat out> = ပါးစပ်စည်း
 ပါးဆိုးဆေး နာ <pa: hso: zei:> 腮脂
 ပါးညောင်း ကာ <pa: nyaun:> 嘴累: ရုပ်လှန်းအားကြီးလို့ ~ သွားတယ်။ 笑得太厉害了都笑累了。
 ပါးတိုး ကာ <pa: ti:> = ပါးချုပ်
 ပါးတော်နားတော် ကာဝါ <pa: tei' na: tei'> 紧挨着: ~လိုက်တယ်။ 紧紧跟随。
 ပါးထိန်းကြေး နာ <p-htein: gywet> 【解】颊肌, 喇叭肌
 ပါးထပ်နားထပ် ကာဝါ <p-htat n-htat/pa: htat na: htat> = ပါးတော်နားတော်
 ပါးနီး I နာ <pa: ni:> 附近, 旁边, 四周: အိမ် ~ တွေ့ကိုဝေးလိုက်တယ်။ 分给左邻右舍。/ အနား ~ ကလူတွေ့နှင့်သင့်အောင်နေပါတယ်။ 和四邻处得很好。 II ဝါ <pa: ni:> 快要, 几乎……: သေလု ~ ကြောက်သည်။ 怕得要死。/ မေး ~ ပြီ။ 快分娩了。
 ပါးနား နဝါ <pa: nat> ①机灵, 精明: အလှန် ~ တဲ့နိုင်ငံရေးသမား 很精明的政治家 ②聪敏, 熟练: မြင်းစီးတဲ့ဘက်မှာ ~ တယ်။ 马术很精。
 ပါးပေါက် နာ <p-baut> = ပါးချိုင်း
 ပါးပုံး ကာ <pa: pout> ①削修木材 ②修整田埂
 ပါးပျဉ်း နာ <b-byin:> ①人体腮部旁下垂的肉 ②蛇发怒时头部昂起, 颈部鼓胀起来的部分 ③公鸡嘴下的垂肉 ④暴露在地面上分叉出的树根,(榕树等的)气根; 葫芦等蔓生植物的蔓须 ⑤弯琴琴颈下的枝头装饰物(见 စောင်းကောက် 图)

